

လူတိုင်း ရှေးဦးပြုစုခြင်း တတ်မြောက်ရမည်။



Credit to : IFRC

သင်တန်းများစုံစမ်းရန်ယခုလင့်ကိုနှိပ်ပါ



ကြက်ခြေနီသတင်းလွှာ

သတင်းလွှာအမှတ်-၀၀၂၊ ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၁ရက်။

ကျွန်ုပ်တို့၏ မျှော်မှန်းချက်

“ ပြည်တွင်းပြည်ပရှိအန္တရာယ်ကျရောက် လွယ်သူများအတွက် လူမှုကရုဏာအ ကူအညီများ ပေးနိုင်သည့် စွမ်းဆောင် ရည်ပြည့်ဝသောအမျိုးသားကြက်ခြေနီ အသင်းဖြစ်လာစေရန် ”

ကြက်ခြေနီအခြေခံမူ ၇ ချက်

လူသားချင်းစာနာထောက်ထားခြင်း

ခွဲခြားမှုမရှိခြင်း

ကြားနေခြင်း

လွတ်လပ်ခြင်း

စေတနာ့ဝန်ထမ်းအကျိုးဆောင်ခြင်း

စည်းလုံးညီညွတ်ခြင်း

ကမ္ဘာတစ်ဝန်းယုံနှံခြင်း

လူသားချင်းစာနာထောက်ထားခြင်း

“

ကမ္ဘာပေါ်ရှိမည်သည့်နေရာ တွင်မဆိုလူမှုဒုက္ခများကို တားဆီးရန်နှင့် ကြိုတွေ့ ရပါကလည်းလျော့နည်း သက်သာစေရန် ဆောင်ရွက်သည်။

ခွဲခြားမှုမရှိခြင်း

“ တစ်ဦးချင်းစီ၏ ဆင်းရဲဒုက္ခနည်းပါးစေရန် ဆောင်ရွက်ရာတွင် နိုင်ငံသား၊ လူမျိုး၊ ဘာသာရေးယုံကြည်မှု၊ လူတန်းစား၊ နိုင်ငံရေးယုံချက် တို့နှင့်ပတ်သက်၍ ခွဲခြားခြား မပြုပါ ”



ကြိုတင်ပြင်ဆင်ခြင်း



တုံ့ပြန်ဆောင်ရွက်ခြင်း



ပြန်လည်ထူထောင်ခြင်း



အသင်းဥက္ကဋ္ဌဒေါက်တာမောင်မောင်မြင့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲသို့ တက်ရောက်

မြန်မာနိုင်ငံကြက်ခြေနီအသင်းRed Readyစီမံချက်နှင့် ဧရာဝတီတိုင်းဒေသကြီးညောင်တုန်းမြို့နယ်ကြက် ခြေနီအသင်းခွဲတို့ ပူးပေါင်း ဖွင့်လှစ်သော ရှေးဦးပြုစု ခြင်း(အခြေခံအဆင့်) သင်တန်းဆင်းပွဲ အခမ်းအနား ကို ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၉ ရက်နေ့က ညောင် တုန်းမြို့ အထက(၂)၌ ကျင်းပခဲ့ရာ အသင်းဥက္ကဋ္ဌဒေါက်တာမောင် မောင်မြင့်နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာအသင်းဥက္ကဋ္ဌမှ သင်တန်းဆင်းအမှာစကား

ပြောကြားခဲ့ကာ သင်တန်းတွင်ထူးချွန်ဆရာရှိသူများ အားဂုဏ်ပြုဆုများပေးအပ်ခြင်းသင်တန်းဆင်းလက် မှတ်များကို ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီ ကြီး ကြပ်မှုကော်မတီဥက္ကဋ္ဌဦးမန်းကြည်ရွှင်နှင့်တာဝန်ရှိ သူများကပေးအပ်ခဲ့သည်။ ရှေးဦးပြုစုခြင်းသင်တန်း သို့ အခြေခံပညာ အလယ်တန်း/အထက်တန်းအဆင့် ဆရာ/ဆရာမ ၃၁ဦးတက်ရောက်သင်ကြားခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။

ကြက်ခြေနီက ဧရာဝတီတွင် အရေးပေါ်ကွပ်ကဲမှုစင်တာဖွင့်လှစ်

မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဧရာဝတီတိုင်းဒေသ ကြီးတွင် အရေးပေါ်ကွပ်ကဲမှုစင်တာဖွင့်ပွဲကို ပုသိမ်မြို့ တွင်ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် က ရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂျိုမိုးမြတ်မြတ်သူ၊ အ သင်းဒုတိယဥက္ကဋ္ဌဒေါက်တာဒေါ်အမယာမောင်နိုင်နှင့် တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမန်းကြည်ရွှင်တို့တက်ရောက်ဖွင့်လှစ်ခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ နိုင်ငံတစ်ဝန်း လှုပ်ရှားဆောင်ရွက်မှုများ



ချင်းပြည်နယ်

ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ပူးပေါင်းကာချင်းပြည်နယ်၊မင်းတပ်မြို့တွင်ဩဂုတ်လရက်နေ့ကဖွင့်လှစ်ခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



ကချင်ပြည်နယ်

ဩဂုတ်လ၃ရက်နေ့က ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ နမ္မတူကျေးရွာနှင့်တောင်နီကျေးရွာတို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များ ကာကွယ်ဆေးထိုးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



မွန်ပြည်နယ်

နေရပ်ပြန်ပြည်သူ (၂၀၈)ဦးတို့သည်မော်လမြိုင်မြို့နယ်၊ တက္ကသိုလ်ဆယ်မြို့နယ်အဆောင်သို့ ရောက်ရှိလာရင် ကိုယ်အပူချိန်တိုင်းတာခြင်း၊ စာရင်းသွင်းခြင်း၊ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ကြက်ခြေနီကဆောင်ရွက်ပေးခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



ကရင်ပြည်နယ်

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့တွင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ဆင်ကုန်နှင့်ကိုမောင်ကျေးရွာအား ချိတ်ဆက်ထားသည့်လမ်းရေကျော်မှုဖြစ်ပွားခဲ့ရာ အဆင်ပြေစွာသွားလာနိုင်ရန်အမှတ်အသားများကို ကြက်ခြေနီစေတနာလုပ်အားရှင်များကပြုလုပ်ပေးခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ ရပ်ကွက်များမှနေအိမ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် အဘိတ်ဆေးခံခြင်း၊ ဖုံး/သွန်/လ/စစ်ပြုလုပ်ခြင်းများကို မြို့နယ်ကျန်းမာရေးနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



စစ်ကိုင်းတိုင်း

စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့ရေကန်စုကျေးရွာမှ မီးဘေးသင့်အိမ်ထောင်စုစုစုအတွက်တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း၊မိသားစုသုံးပစ္စည်း၊ အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်း၊ အိမ်ဆောက်ပစ္စည်း တို့ကို ကြက်ခြေနီကထောက်ပံ့ခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



ကယားပြည်နယ်

ဩဂုတ်လ ၁၀ရက်နေ့က ကယားပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်သွေးလိုအပ်နေသော လူနာတစ်ဦးအတွက် လျှင်ကော်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်တစ်ဦးက သွေးသန့်လျှော့ဒါန်းပေးနိုင်ခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



ရှမ်းပြည်နယ်(မြောက်ပိုင်း)

ကျောက်မဲမြို့နယ်၊နမ့်ခမ်းယာယီရွှေပြောင်းကျေးရွာ မှရွာသူ/ရွာသားများအားမိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များ အန္တရာယ်အသိပညာပေးခြင်း ကို ဩဂုတ်လ၁၃ရက်ကကျောက်မဲမြို့နယ်ကြက်ခြေနီအသင်းခွဲမှသွားရောက်ပြုလုပ်ခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



တနင်္သာရီတိုင်း

တနင်္သာရီတိုင်းဒေသကြီးသရက်ချောင်း မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ကားလမ်းရေကျော်မှုဖြစ်ပွားခဲ့သဖြင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ခရီးသွားများ ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်စေရန် ဆောင်ရွက်ပေးခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁)လစာ - ၉၂ ဖု



တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁)ပတ်စာ - ၃၈ ဖု



အိမ်ဆောက်အထောက်အကူပစ္စည်း - ၃၀ ဖု



သောက်သုံးရေသန့်ရှင်း - ၃၈ ဖု



ဟင်္သာတ ရေဘေးသတင်း

၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၁၅ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင်ဦးမိုးလေးတာကျိုးပျက်မှုဖြစ်ပေါ်ခဲ့ရာအိမ်ပျက်ကျေးရွာအုပ်စုရှိ အိမ်ထောက်စုပေါင်း (၃၈)စုမှ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး ကြက်ခြေနီစေတနာလုပ်အားရှင်များက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း၊ အိမ်များရွှေ့ပြောင်းပေးခြင်းအပြင်အသင်းမှ ထောက်ပံ့သည့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁)လစာ (၉၂) ခု၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁)ပတ်စာ (၃၈)ခု၊ အိမ်ဆောက်အထောက်အကူပစ္စည်း (၃၀)ခုတို့ကို သွားရောက်ထောက်ပံ့ခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။

ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ နိုင်ငံတစ်ဝန်း လှုပ်ရှားဆောင်ရွက်မှုများ



နေပြည်တော်

ဩဂုတ်လ၁ရက်နေ့ကနေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ခေတ်အေးကျေးရွာ၊ ကောင်းကင်ယံဆိပ်နဲ့အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ကြက်ခြေနီမှ ထိခိုက်ဒဏ်ရာရရှိသူများအား ရှေးဦးပြုစုပေးပြီး ဆေးရုံသို့ ညွှန်ပို့ပေးခဲ့ကြသည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



ရှမ်းပြည်နယ်(တောင်ပိုင်း)

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင်မြို့နယ်ကြက်ခြေနီအသင်းခွဲကရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်လှစ်သင်ကြားခဲ့ရာ ကြက်ခြေနီစေတနာလုပ်အားရှင် သင်တန်းသား/သူ၂၀ ဦးတက်ရောက်သင်ယူခဲ့ကြသည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



ရန်ကုန်တိုင်း

ရန်ကုန်တိုင်းဒေသကြီးခရမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်စုတွင် ကျေးရွာအဆင့်အခြေခံဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကိုမြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဂျာမန်ကြက်ခြေနီအသင်းတို့က ဩဂုတ်၇ရက်မှ ၁၄ရက်အထိဖွင့်လှစ်သင်ကြားခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



ရှမ်းပြည်နယ်(အရှေ့ပိုင်း)

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်နမ့်ဆီး(၄)ကျေးရွာနှင့်ကယ်ဂွက်ကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုကြောင့်အိမ်ထောင်စုစုစု နေအိမ်များ အမိုးလန်ပျက်စီးခဲ့ရာ ကြက်ခြေနီက အထောက်အပံ့စွည်းများ သွားရောက်ပေးအပ်ခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



မကွေးတိုင်း

ဩဂုတ်လ ၁၄ရက်နေ့က မကွေးတိုင်း၊ ထီးလင်းမြို့၊ တင်းချောင်းကျေးရွာတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များက သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအဖြစ် အဘိတ်ဆေးခံခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



ပဲခူးတိုင်း

ပဲခူးတိုင်းဒေသကြီးလက်ပံတန်းမြို့နယ်ရှိ မကျီးကွင်း၊ ကျေးနီနှင့် ဖိုခေါင်းစုအခြေခံပညာအထက်တန်းကျောင်းများသို့ COVID-19ကာကွယ်ရေးအဖြစ် နှာခေါင်းစည်း၊ လက်သန့်စင်ဆေးရည်၊ လက်အိတ်များ အား သွားရောက်ထောက်ပံ့လှူဒါန်းခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။



မန္တလေးတိုင်း

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ဓါတ်တော်ပျားစွဲလူးတွင်းပြိုကျမှုကြောင့် ကျောက်ရှာဖွေသူ ၃ ဦးပိတ်မိခဲ့ရာ မိုးကုတ်မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက အနက်၁၃၀၀ပေထိဆင်းသက်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့သည်။

သတင်း အပြည့်အစုံဖတ်ရန် ယခု Link ကို နှိပ်ပါ။

မိမိကိုယ်တိုင်နှင့်အခြားသူများ ရောဂါ ကင်းဖို့အတွက် . . .



- လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောပေးပါ -
- အိမ်သာအသုံးပြုပြီးသည့် အချိန်တိုင်း
- နှာချေချောင်းဆိုးပြီးသည့် အချိန်တိုင်း
- လူနာနှင့် ထိတွေ့သော အရာဝတ္ထုများကို အသုံးပြုကိုင်တွယ်ပြီးတိုင်းနှင့် လူနာနှင့် တိုက်ရိုက်ထိတွေ့ပြီးသည့်အချိန်တိုင်း
- အစားအစာမကိုင်တွယ်မီနှင့် ကိုယ်တွယ်ပြီးသည့်အချိန်တိုင်း
- လက်ညစ်ပတ်နေသည့်အချိန်တိုင်း
- အစာ မစားသောက်မီ အချိန်တိုင်း
- တိရစ္ဆာန်နှင့် ၎င်းတို့၏ အညစ်အကြေးများကို ကိုင်တွယ်ပြီးချိန်တိုင်း

အသင်းမှ ဆောင်ရွက်လျက်ရှိသည့် လူမှုကရုဏာလုပ်ငန်းများ တွင် ပါဝင်လှူဒါန်းမည်ဆိုပါက -

ဒေါ်မေစန္ဒာမျိုး
ဌာနမှူး၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာန။
ဖုန်း - ၀၉ ၄၂၁ ၁၆၉၅ ၈၉

<https://www.facebook.com/info.mrcs/>

<https://twitter.com/MyanmarRedCross>

ဒေါ်စန်းစန်းမော်
ညွှန်ကြားရေးမှူး၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန
sansanmaw@redcross.org.mm

ဒေါ်ရွှေစင်ကျော်စိုး
ညွှန်ကြားရေးမှူး၊
လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာန
shwesinkyawsoe@redcross.org.mm

မြန်မာနိုင်ငံကြက်ခြေနီအသင်း (ဌာနချုပ်)
ရာဇသင်္ဂဟလမ်းမကြီး၊ ဒက္ခိဏသီရိမြို့၊ နေပြည်တော်။
ဖုန်း + ၉၅ ၆၇ ၃၄၁၉၀၄၁၊ ၃၄၁၉၀၄၆

<https://www.redcross.org.mm>

ရန်ကုန်ရုံးခွဲ
အမှတ် (၄၂)၊ ကမ်းနားလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်။
ဖုန်း + ၉၅ ၁ ၃၉၂၁၂၈၊ ၃၉၂၁၂၉၊ ၃၉၂၁၃၀

ကျေးဇူးတင်ခြင်း-မြန်မာနိုင်ငံကြက်ခြေနီအသင်း၏လှုပ်ရှားဆောင်ရွက်မှုများကိုမြို့နယ်ကြက်ခြေနီအသင်းခွဲများ၊အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ ကြက်ခြေနီနှင့်လခြမ်းနီလှုပ်ရှားမှုမိတ်ဖက်အသင်းများ၊ ဒေသတွင်း၊ နိုင်ငံအဆင့်နှင့် အပြည်ပြည်ဆိုင်ရာမှ အလှူရှင်များသာမက၊ လူသားချင်းစာနာဆိုင်ရာအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍရှိမိတ်ဖက်များ၊ တစ်သီးပုဂ္ဂလများ စသည်တို့မှပံ့ပိုးကူညီပေးခြင်းဖြစ်သည့်အတွက် အထူးကျေးဇူးတင်ရှိပါသည်။